



Chiubi ajei Yonglengshei

သူရဲကောင်းဘွားဘွားယောင်းလိုင်းရှိုး



Retpü Nagalëjeng ta, kësüg vaa a jaaket te zë tēliu khat leilei net.
Tēliu u takē, jaa kēt ve zë khēlē küvteot jatseipu ajei Yonglengshei lei le.

ရှေးရှေးတုန်းက နာဂတောင်တန်းကြီးမှာ အရမ်းကိုသာယာလှပပြီး ပျော်စရာကောင်းတဲ့
ရွာလေးတစ်ရွာရှိခဲ့ဖူးတယ်။ အဲဒီရွာမှာ သိပ်ကိုသတ္တိရှိပြီး၊ ဖြတ်ထိုးဉာဏ်ကောင်းတဲ့
ယောင်းလှိုင်းရိုး ဆိုတဲ့ အဘွားအိုတစ်ဦးရှိသတဲ့။




Ajei nēh yūv tēliu lūvmi seit pu khēlē tēliuzūglē khat nēh khat
rūtrūvdeizē riusheidei pu tengla aleilei sangshüg le.

ဘွားဘွားယောင်းလှိုင်းရှိုးဟာ ရွာသူ၊ ရွာသားတွေကို ကိုယ့်ရွာကိုချစ်ဖို့၊
အချင်းချင်း ရိုင်းပင်းကူညီဖို့ စည်းလုံးဖို့ အမြဲပြောဆိုဆုံးမလေ့ရှိတယ်။



Khatnipë, Mülüthong nêh tëliu ta rëtjak peit pu tikat reng net.
Mülüthong nêh tëliu ta mëkeot kha shokzüglë khat zang khat zang
khepi shüvtsog khe qoet net tëlë.

တစ်နေ့မှာ ရွာထဲကို စွန်ရိုင်းကြီးတစ်ကောင် ရောက်လာပြီး အိမ်မွေးတိရစ္ဆာန်တွေကို
တစ်ကောင်ပြီးတစ်ကောင် သုတ်ချီစားသောက်သတဲ့။




Tëliulë akhepi nêh asügtsüg tēkhat Mülüthong rüphangdei net.

ရွာသူရွာသားတွေဟာ စွန်ရိုင်းကြီးကို ဓား၊ လှံလက်နက်တွေနဲ့ အစွမ်းကုန်
တိုက်ခိုက်ကြတာပေါ့။



Tëliulë khepi nëh asügtsüg tēkhat husüg Mülüthong rüphangdei
a mëyuv tengla tëliu tzeot kha tseiphëruk khe net.
Tanëket, ajei pë amiut tëliu rüphang pu shë kele net.

ဒါပေမယ့် ဘယ်လိုမှ တိုက်ခိုက်လို့မနိုင်တော့တဲ့အဆုံးမှာတော့ ရွာသားတွေဟာ
စွန့်ခိုင်းကြီးအန္တရာယ်ကနေလွတ်မြောက်ဖို့ ရွာကလေးကိုစွန့်ပြီး ထွက်ပြေးသွားကြတယ်။
အားလုံးထွက်ခွာသွားပေမယ့်လည်း ဘွားဘွားယောင်းလှိုင်းရိုးကတော့
သူချစ်တဲ့ သူ့ရွာလေးကို သူတတ်စွမ်းသလောက်ကာကွယ်မယ်လို့ဆုံးဖြတ်ပြီး
ရွာမှာ တစ်ယောက်တည်းနေခဲ့သတဲ့ကွယ်။



U tēkhu, ajei nēh rügrüg thērüg süg züng a sangkühzüglē
chak nei nēh tet tang a nēh pakzüg süg tat net.

အဲဒီနောက် ဘွားဘွားယောင်းလှိုင်းရှိုးဟာ တဲလေးတစ်လုံးဆောက်ပြီး
ခေါင်မိုးပေါ်ကို သစ်ကိုင်းတွေတင်လိုက်တယ်။ ပြီးတော့ အဲဒီသစ်ကိုင်းတွေကို
စေးကပ်ကပ်ညောင်စေးတွေ သုတ်ထားလိုက်တယ်။




U che, ajei o amiut nēh süg kha pakzüg takë
a rüksüg zë tütra zu tütdei ba net.

နောက်တော့ ဘွားဘွားယောင်းလှိုင်းရှိုးဟာ တဲလေးထဲမှာ ရက်ကန်းရက်နေသတဲ့ကွယ်။



Usëni, Mülüthong tēliu ta rengtū ajei u shē ba lei ngu tat
a ajei o shüvlüv pu net zē mēyokha peitük reng net. Tanēket,
ajei mēkhēvet chok te, nei chak pheokyit qoet net.

ခဏကြာတော့ စွန်ရိုင်းကြီးရောက်လာပြီး ဘွားဘွားယောင်းလိုင်းရိုးကို
သုတ်ချီဖို့ တဲအိမ်လေးဆီ တဟုန်ထိုး ဆင်းလိုက်တယ်။




အဲဒီလိုဆင်းလိုက်တဲ့အခါ ဘွားဘွားယောင်းလိုင်းရိုး လုပ်ထားတဲ့
ညောင်စေးသစ်ကိုင်းတွေနဲ့ ကပ်ငြိသွားတော့တာပေါ့။



Utë, ajei nëh dzeng teotchüvt reng Mülüthong o mäkët lei
tëkhat nëh phong phong a tusat qoet net.

အဲဒီအချိန်မှာ ဘွားဘွားယောင်းလှိုင်းရှိုးက ရက်ကန်းရက်တဲ့ဂျပ်ခုတ်သစ်ပြားနဲ့
စွန်ရိုင်းကြီးကို အားကုန်ရိုက်ခတ်သတ်ပစ်လိုက်သတဲ့ကွယ်။



Mülüthong u yuvtühlüv tēkhukē, tēliuzüglē khepi tsamēkhong
tü reng khat nēh khat rütrüvdeizē khēlē lüvmi mēzhei nēh pisangzē
riuchuvtdei lengla kha seit pu sangshüg reng ketkēsa zē lei vu net tēlē.

စွန်ရိုင်းကြီးကို တိုက်ခိုက်အနိုင်ရပြီးနောက်မှာ
ဘွားဘွားယောင်းလှိုင်းရိုးဟာ ရွာသူ၊ ရွာသားတွေကို ပြန်လည်ခေါ်ယူပြီး၊
အန္တရာယ်ကြုံတဲ့အခါ အချင်းချင်း စည်းလုံးချစ်ခင်ရိုင်းပင်းကူညီချင်တဲ့ စိတ်ထားရှိကြဖို့ဆုံးမပြီး
အားလုံးအတူတကွ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြပါတော့တယ်။



Mülüthong u yuvtüngu nüng ta nöh alë tēliu nüng o
Mülüjüvbong zë nüngsei te peit net tēlä.

စွန်ရိုင်းကြီးကို အောင်နိုင်တဲ့အထိမ်းအမှတ်အနေနဲ့လည်း
အဲဒီရွာကို မေလင်းဂျူးပေါင်းလို့ ခေါ်ဝေါ်သမုတ်ခဲ့ကြတယ်။





မကူရီနာဂ လူငယ်များအစည်းအရုံးမှ ရေးသားပြုစုသည်။

